

တောင်တန်းကြီးကိုတိမ်တိုက်ကြားတွင် ~ သာမြင်ရသည်။ 在云雾中山脉隐约可见。

မွန်ပြာ နဝါ <hmon pya> 模糊, 朦胧

မွန်ပြာရီ နဝါ <hmon pya yi> 模糊不清, 朦朦胧胧

မွန်ပြေပြေ ကဝါ <hmon pyei byei> 淡淡地, 薄薄地 (抹脸); သနပ်ခါးကို ~ လိမ်းထားသည်။ 擦上一层薄薄的黄香楝粉液。

မွန်မိမွန်မူး ကဝါ <hmon mi' hmon hmwa:> = မွန်တိမွန်မူး

မွန်မဲ့ နဝါ <hmon mwe:> ①眼花 ②模糊

မွန်မိမွန်မူး ကဝါ <hmon hmi hmon hmwa:> = မွန်တိမွန်မူး

မွန်မေး နဝါ <hmon hmei:> 朦胧, 暗淡

မွန်မိုင်း နဝါ <hmon hmain:> 朦胧, 阴沉

မွန်မွန်တောက် ကါ <hmon hmon taut> (罕) 微微发亮

မွန်မွန်ပွဲပွဲ ကဝါ <hmon hmon phwe: phwe:> (细雨) 绵绵, (雨) 霏霏; မိုး ~ ရွာသည်။ 下毛毛雨。

မွန်မွန်ပွဲပွဲ ကဝါ <hmon hmon mwe: mwe:> ①眼花; အသက်ကြီးလျှင်မျက်စေ့ ~ ဖြစ်ပြီးသိပ်မဟန်တော့ပေ။ 上年纪以后眼就花了, 不好使了。②模模糊糊, 朦朦胧胧; လူငယ်ကား ~ ဖြစ်သည့်အရောင်ကိုမကြိုက်။ 青年人不喜欢暗淡的颜色。

မွန်မွန်မူးမူး I ကဝါ <hmon hmon hmwa: hmwa:> 模模糊糊 朦朦胧胧 II နါ <hmon hmon hmwa: hmwa:> 微小之物, 小动物; ငါး ~ ကလေးများ; 小鱼

မွန်မွန်ဝါးဝါး ကဝါ <hmon hmon wa: wa:> = မွန်ဝါးဝါး

မွန်မွန်သုန်သုန် ကဝါ <hmon hmon thon thon> 脸色阴沉, 面带怒色

မွန်မူးမူး ကဝါ <hmon hmwa: hmwa:> = မွန်မွန်မူးမူး

မွန်ရီ နဝါ <hmon yi> 模糊, 朦胧; ~ သောကောင်းကင် 昏暗的天空

မွန်ရီမွန်မူး ကဝါ <hmon yi hmon hmwa:> = မွန်မွန်မူးမူး

မွန်ရီမွန်ဝါး ကဝါ <hmon yi hmon wa:> = မွန်မွန်မူးမူး

မွန်ရီရီ ကဝါ <hmon yi yi> 朦朦胧胧; အချိန်ကားမိုးသောက်စ ~ ပီပီလည်းမလင်းသေးသောအချိန်တည်း။ 时间是早晨天还没有大亮的时候。

မွန်ရေးရေး ကဝါ <hmon yei: yei:> = မွန်ရီရီ

မွန်ဝါး နဝါ <hmon wa:> ①模糊不清, 朦胧 ②眼花

မွန်ဝါးဝါး ကဝါ <hmon wa: wa:> = မွန်မွန်မူးမူး

မွန်ဝေ နဝါ <hmon wei> 朦胧, 模糊不清; မိုးအရိပ်လေအခြေကြောင့်ဝန်းကျင်ပတ်ဝန်းကျင် ~ နေပေသည်။ 山雨欲来, 周围一切都变得朦朦胧胧的。

မွန်သိုးသိုး ကဝါ <hmon tho: dho:> 脸色阴沉

မွန်သုန်သုန် ကဝါ <hmon thon dhon> 脸色阴沉

မွန် ကါ <hmon:> ①把土地耙松耙细; ဝါခင်းမြေကြီးကျပ်၍ ထွန်နှင့် ~ သည်။ 棉田土地坚硬, 要把它耙松耙细。②弄

匀, 弄平; ပန်းချီကားပေါ်တွင်ဆေးတင်၍စုတ်နှင့် ~ သည်။ 在画稿上着色并用笔涂匀。③粉碎, 消灭; ချေ ~ သည်။ 粉碎。

မွန်းတာ နါ <hmon: ta> (古) 赛船终点后面立的标杆

မွှာ မါ <mwa/hmwa> (果实的) 瓣; လိမ္မော်သီးတ ~ 一瓣桔子

မွှာပူး နါ <mwa bu:> 双胞胎; သုံး ~ မွေးသည်။ 一胎生三个。

မြေ နါ <mwei> 蛇; ~ မသေတုတ်မကျိုး (成) 蛇不死棍子也不断, 喻; 息事宁人。 / ~ ~ ချင်းခြေမြင် (成) 蛇之间可以看见对方的脚, 喻; 同伙之间相互了解底细。 / ~ ကုဆရာ 医治蛇咬伤的医生

မြေကိုက် ကါ <mwei kait> 蛇咬

မြေကောင်း နါ <mwei gaun:> 无毒蛇

မြေကြီးလိုက်ပတ် နါ <mwei gyi: lait pat> = မြေကြီးလင်းမြေ

မြေကြီးလင်းမြေ နါ <mwei gyi: lin: mwei> 一种儿童游戏 (一个抓着一个的腰, 排成长蛇阵, 由排头抓排尾)

မြေငန်း နါ <mwei ngan:> 一种有剧毒的蛇

မြေငန်းကျား နါ <mwei ngan: gya:> 一种大毒蛇 = ငန်းကျား

မြေငန်းပုပ် နါ <mwei ngan: bout> 一种大毒蛇 = ငန်းပုပ်

မြေငန်းပြောက် နါ <mwei ngan: byaut> 一种毒蛇

မြေစိမ်း နါ <mwei zein:> 【动】竹叶青蛇, 青竹丝蛇 (The common green serpent)

မြေစိမ်းခေါင်းကြီး နါ <mwei zein: gaun: gyi:> 【动】一种竹叶青蛇

မြေစိမ်းမြီးခြောက် နါ <mwei zein: mi: khyaut> 【动】竹叶青蛇 (有剧毒)

မြေစိမ်းမြီးရှည် နါ <mwei zein: mi: shei> 【动】绿鞭蛇 Dryophis persinus Rein warut (The ribbon snake)

မြေစွယ် နါ <mwei zwe> 蛇的毒牙

မြေစွယ်ကျိုး နါ <mwei zwe kyo:> ①断了毒牙的蛇

②(喻) 没有能力再张牙舞爪的人; ခြေသုတ်ပုဆိုး ~ သို့ 就象擦脚布和断了毒牙的的蛇一样。(喻) 失势的人, 不再能害人的人

မြေဆရာ နါ <mwei hs-ya> 专治蛇咬伤的医师

မြေဆေး နါ <mwei zei:> 蛇药

မြေဆိုး နါ <mwei zo:> 毒蛇

မြေဆင်ပစ် နါ <mwei hsin byit> = ဆင်ပစ်မြေ

မြေဆိပ် နါ <mwei zeit> 蛇毒

မြေဆိပ်ချ ကါ <mwei zeit khya'> 解蛇毒

မြေဆိပ်တက် ကါ <mwei zeit tet> 蛇毒发作

မြေဆိပ်မှုန် ကါ <mwei zeit hmun> 蛇毒发作

မြေတွန် ကါ <mwei tun> 蛇发出啾啾声; တောကြီးမျက်မည်းထဲတွင် ~ သံကိုကြားရသည်။ 密林中听到蛇的啾啾声。